

လွတ်ကွက် က၊ **<lut kwet>** 破绽, 漏洞: ~ အများ**ကြိုးရှင်။** 漏洞百出。

လွတ်ကျွတ် က၊ **<lut kyut>** 摆脱(牵制、束缚、困难、不良的处境等)

လွတ်ခြည်: ကော် **<lut khyi>** (古)突然, 匆匆忙忙

လွတ်နှိမ်း: က၊ **<lut nyein>** 免除, 豁免: သေဘေးမှ ~ ပါစေတော့။ 但愿躲过死亡的灾难。/ ကျောင်းလေ ~ ခွင့်ရှင်။ 免交学费。

လွတ်ပြုံးချမ်းသာ့ဌုံး နဲ့ **<lut nyein: khyan: dha gwin>** 救免, 豁免

လွတ်ပြုံးဌုံး နဲ့ **<lut nyein: gwin>** 豁免, 救免

လွတ်ထွက် က၊ **<lut htwet>** = လွတ်မြောက်

လွတ်ပေါက် နဲ့ **<lut paut>** ①摆脱……的机会; 生路 ②漏洞, 破绽: ဥပဒေများ၏ ~ များရှိနေသည်။ 法律条文有漏洞。

လွတ်ပြေး က၊ **<lut pyei>** 逃脱

လွတ်မြောက်ရေး က၊ **<lut myaut>** 解放, 逃脱, ခေါင်းပြုတဲ့မှအောက်မှ ~ ခဲ့ပြီ။ 摆脱了剥削。

လွတ်မြောက်ရေး နဲ့ **<lut myaut yei>** 解放

လွတ်ရာကျွတ်ရာ နဲ့ **<lut ya kyut ya>** 自由自在的地方, 摆脱干扰、束缚的地方②僻静处, 清静的地方。背地里: ~ ကိုယားနောက်။ 到清静地方去住。

လွတ်ရှင်း က၊ **<lut shin>** = လွတ်ကင်း

လွတ်လုံး နဲ့ **<lut lat>** ①自由, 独立: ~ စွာကိုးကွယ်ရှင်းမှ 仰自由 / ~ စွာပြောဆိုရေးသားရိုင်းမှ 言论自由 ②无牵无挂的, 无家室牵挂的

လွတ်လင်ကိုးရှင်း နဲ့ **<lut lat kein: shin>** 【数】自变量

လွတ်လင့်း နဲ့ **<lut lat khwin>** 自由

လွတ်လပ်း နဲ့ **<lut lat hmu>** 自由, 独立

လွတ်လပ်ရေး နဲ့ **<lut lat yei>** 独立, 自由: ~ ငါ 独立节

လွတ်လွတ်ကင်းကင်း ကော် **<lut lut kin: gin>** 无拘无束地; 无牵连地: ထိုလင်မယာ့နဲ့ ~ နေပါ။ 你不要跟那两口子来往。

လွတ်လွတ်ကျွတ်ကျွတ် ကော် **<lut lut kyut kyut>** ①完全摆脱控制: ဗျားကျွန်တော်မှ ~ ဖြစ်သွားပြီ။ 他完全摆脱了奴隶生活。②无依赖: ကိုယ့်အားကိုယ်ကိုပြီ: ~ အသက်မွေးရိုင်သည်။ 可以自己维持生活了。③无牵挂地 ④彻底了结地: စာမေးပဲ ~ ကိုအောင်သည်။ 考试全部通过。

လွတ်လွတ်ဆွတ်ဆွတ် ကော် **<lut lut hsut hsut>** (书)怀念地, 悲痛地

လွတ်လွတ်ရောက် ကော် **<lut lut yet yet>** 慷慨地

လွတ်လွတ်လပ်လပ် ကော် **<lut lut lat lat>** 自由地

လွန် က၊ **<lun>** 蠕动, 扭动, 翻滚(身体等): ငြေ ~ သားသည်။ 蛇蠕动着。/ ကျို့တော်းတိုင်းခင်ဗျား ~ ထုတ္တားသည်။ 我醒来时总听到你辗转反侧的声音。

လွန်တဲ့မှ နဲ့ **<lun' ton' hmu>** 【生】反射, 反射作用

လွန်တက် က၊ **<lun' tet>** 添枝加叶, 赞述: လိုရင်းကိုပြောပါစေကား ~ မပြောနဲ့။ 说主要的意见吧, 次要的就不必赘述了。

လွန်ထား က၊ **<lun' hta>** 挣扎着起来

လွန်မြို့း က၊ **<lun' myu>** 活蹦乱跳: ဂါးများ ~ ကြသည်။ 鱼群活蹦乱跳。

လွန်ယက် က၊ **<lun' yet>** 扭动, 翻动

လွန်လူး က၊ **<lun' lu>** = လူးလွန်

လွန်လိမ့် က၊ **<lun' lein>** 拧, 扭

လွန်လွန် ကော် **<lun' lun>** ①袅袅: ပီးခိုးတဲ့ ~ တက်သည်။ 烟袅袅。②心神不定, 精神恍惚

လွန် I နဲ့ **<lun>** ①绳索, (拔河用)绳子 ②手钻 ③【植】零陵香 *Ocimum sanctum*, Linn (The sacred basil) II

က၊ **<lun>** ①过分, 过火: ခုံဗျားပြောတာ ~ နေပြီ။ 你说的话过头了。②违抗: မိဘကားကို ~ ရှုံးမတော်။ 不应该违背父母的话。③(病)到晚期: ရောဂါက ~ နေသဖြင့်ဆေးမော်တော်ပေး။ 病入膏肓, 药石罔效。④克服: လူးခုံးကွောင်း ~ နိုင်အောင်ကြုံးသားအောင်ရှုံးကြရသည်။ 努力克服人生中的困难。⑤渡过, 过去: အနုစ်နှစ်သာယ် ~ ခဲ့ပြီ။ 过了二十年后。/ ~ တာတွေ ~ ပါစေတော့။ 过去的事就让它过去吧! ⑥死, 驾崩: ထိုမင်း ~ လျှင်အိမ်ရွေ့မင်းနှင့်တက်လော်။ 皇帝驾崩后, 太子继位。

လွန်က က၊ **<lun ke>** 过分, 过度, 超过(限度)

လွန်ကျိုး က၊ **<lun kyu>** ①过度, 过量 ②违犯, 违背(法律等) ③通奸

လွန်ဗြိုး နဲ့ **<lun gyo>** ①绳, 索②(拔河用)绳子

လွန်ကွင်း နဲ့ **<lun gwin>** 绳套

လွန်ကျုံး က၊ **<lun kyun>** 过分, 过度, 过头

လွန်ဇက် နဲ့ **<lun zet>** 钻孔机

လွန်စွာ ကော် **<lun zwa>** 非常, 很

လွန်ဆို I က၊ **<lun hsan>** 违背, 违抗: ဥပဒေကိုပည့်သူများ ~ မိုင်။ 谁也不能违背法规。II နဲ့ **<lun zan>** 【植】零陵香的果仁

လွန်ဆွဲ က၊ **<lun hswe>** ①拔河(缅甸民间以拔河祈雨) ②(双方)较量争夺: အယူအဆနှစ်ပျိုး ~ နေတယ်။ 两种主张相持不下。

လွန်ဆဲပဲ နဲ့ **<lun hswe: bwe>** 拔河比赛

လွန်တရာ ကော် **<lun t-ya>** 非常, 极为

လွန်ပဲ နဲ့ **<lun bu>** 手钻, 钻孔机

လွန်ပုံံကိုး နဲ့ **<lun bu gyi>** 螺丝钻, 钻子

လွန်ပုံံက် နဲ့ **<lun bu zet>** = လွန်ပဲ

လွန်ပဲ နဲ့ **<lun bwe>** = လွန်ဆဲပဲ

လွန်ပို့ နဲ့ **<lun bo>** 【植】山槿子